


သခင်စကား The LORD'S Word

မင်းအောင်သက်လွင်စီမံခန့်ခွဲမှုဦးစီးဌာန၊ ဝိညာဉ်ရေးရာ စာစောင်



ဤပညတ်စကားကို သင်တို့ဆီသို့ ငါပေးလိုက်ကြောင်းကို သင်တို့သည် သိရကြလိမ့်မည်ဟု ကောင်းကင်မြတ်ဗုဒ္ဓက အရှင် ထာဝရဘုရား မိန့်တော်မူ၏။ မာလခိ ၂: ၄

အမှတ်စဉ် (၁၄၂) ဇွန်လ ၂၀၁၃ ခုနှစ် • ဗုဒ္ဓါန (လစဉ် ပထမ တနင်္ဂနွေနေ့တိုင်း အခမဲ့ဖြန့်ချိသည်) ၂၀၀၁ ခုနှစ်တွင် တည်ထောင်သည်။ Est; September 2001

အစောလမ်း မင်းအောင်သက်လွင်

လမ်းမသိတော့ တို့တွေ အကန်းလို ဖြစ်ခဲ့ရ
 လမ်းမသိတော့ တို့တွေ ရမ်းသမ်းလျှောက်ခဲ့ရ
 လမ်းမသိတော့ တို့တွေ နွမ်းလျ ချိနဲ့ ခွဲရ
 လမ်းမသိတော့ တို့တွေ ခရီးကြမ်း သွားခဲ့ရ
 လမ်း ရှိတာကို မသိတာလား။ လမ်း မရှိတာကို သိနေတာလား။
 ပျော်ရာမြန်းမဲ့ ဒေါ်လာလမ်း ကို မရွေးဘဲ
 အစောလမ်းကို ကျနော် ခြေလှမ်းမိပါပြီ သခင်။

အသွားမတော် တစ်လှမ်း ဆိုပေမဲ့
 သခင် ခေါ်တဲ့လမ်းမှာ ကြယ်ရောင် အလင်းရောင် မရှိရင်လဲ။
 ခင်ရာ မင်ရာ မသိရင်လဲ။ ချစ်သူကြင်သူ မပေါင်းရရင်လဲ။
 ရာထူး ဂုဏ်ထူး မခူးရရင်လဲ။ ဇနီးမယား တစ်ဖဝါးမခွာ မပါခဲ့ရင်လဲ။
 ရှိစေတော့ သခင်။ ကျွန်ုပ်တို့ ခြေလှမ်း - ဆုတ်လဲစူး စားလဲရှူး
 စူးမှာ မကြောက် ၊ ရှူးမှာ မဖြူ ။ ဆုတ်လဲ ထူး။ စားလဲ ထူးပြီပို။
 သခင်ရဲ့ ဝေဒနာလမ်းမှာ အစောမိ နေဆဲပါလေ။ ။ **မင်းအောင်သက်လွင်**



အစောလမ်း

ကိုယ်တိုင်ရေးပစ္စာတစ်ပုဒ် (ထားသက်သက်ခိုင်) (၄-၁၀-၂၀၁၂)

လှေပျော.....လှေနဲ့လိုက်.....။ ငွေပျော.....ငွေနဲ့လိုက်.....
 ကြားနေကျ စကား နားခါးစရာ ဖြစ်နေလား.....
 ကဲ...ဒါဆိုလည်း မေးပြီကွာ...ဝိညာဉ်တွေ မျောရင် ဘာနဲ့လိုက်မလဲ.....။



ကျားရိုင်းဆိုသော သစ္စာစကား နန်းရတိုက်

အချစ်စစ်ကို ရှာဖွေသလိုနဲ့ အချစ်ကို ငတ်မွတ်နေသော ကျားရိုင်း
 ရွှေသမင်ကို စားရဘို့ ရိုးသားဟန်ဆောင် ကောင်းသူ
 နှုတ်ခမ်းဖျားက ပျားရည် သုတ်ထားပြီး
 ချိုမြိန်သော စကားတွေနဲ့ မုသားကို အသက်သွင်းသူ
 ကိုယ့်ဘဝရဲ့ ငွေလမင်းက အသဲလေး (သည်း)
 ကိုယ့်ဘဝရဲ့ လမ်းပြကြယ်က အသဲလေး (သည်း)
 အသည်းလေးသာ မရှိရင် ကိုယ့်ဘဝ ရှင်သန်ဘို့ မလွယ်
 ကျားမာယာတွေနဲ့ ရွှေသမင်ကို ညှို့ ယူလိုထား
 ရွှေသမင် ပြုလဲတော့ ကျားမာန်တွေနဲ့ ဖမ်းယူစား
 တကယ်တော့ ကျားရိုင်း လိုချင်တဲ့ အချစ် ရွှေသမင်တိုင်းမှာ ရှိ
 ရင်ထဲက အချစ်စစ် မဟုတ်တော့ အပျို အဒို ရှောင်ရန်မလို
 ကျားရိုင်းဆိုတဲ့ သစ္စာစကား
 ပိတောက်ဆို ပိတောက် တစ်ယောက်ဆို တစ်ယောက်
 မင်းနဲ့ ကျတော့ ဆယ်ယောက်မြောက်
 ပိတောက် မြောက်တော့ နောက်တစ်ယောက်...။ **နန်းရတိုက်**



ကိုးစားလော့ နီဆူးရာ

ကိုယ် အမှုအရာကို ထာဝရဘုရား၌ အပ်လော့။ ကိုယ်တော်ကို ကိုးစားလော့။ (ဆာလံ_ ၃၇: ၅)

" moon ခဏနေ ရင် meeting room ထဲလာခဲ့ ပါ " ပြောပြီးလှည့် ထွက်သွားသော
 manager ၏ ကျောပြင်ကို ကြည့်ပြီး ကျွန်မ နှလုံးခုန်သံ အနည်းငယ် မြန်သွားသည်။
 " yu xia ငါ့ကို ဒါလေး ခဏ ကူးပေးထားပါ။ ငါ meeting room ထဲသွားရမယ်
 "ဘေးနားရှိ လုပ်ဖော် ကိုင်ဖတ် တရုတ်မလေး ကို English ပြောပြီး အကူညီ တောင်း
 ရင်း meeting room ထဲသွားဖို့ moon ပြင်လိုက်သည်။ ရုံးရှိ လုပ်ရိုးလုပ်စဉ် များကို
 သဘောပေါက်သော yu xia က ကျွန်မ ကို စကားတစွန်း ပြန်ပြောသည်။ "God Bless

You" တဲ့။ ကျွန်မ ပြီးပြီရင်း လှည့်ထွက်လာခဲ့သည်။ စိတ်ထဲမှာတော့ ဘုရားသခင်
 ဟုသာ အကြိမ်ပေါင်းများစွာ ရေရွတ်ရင်း။ ဘာဖြစ်လို့လည်း ဆိုတော့ meeting room
 ထဲကို meeting မရှိဘဲ manager နဲ့ ၂ယောက်တည်း ဝင်ရခြင်း သည် moon တို့
 ရုံးမှာတော့ အဆုတ်ရခြင်း အကြိမ်းခံရခြင်းက လွဲပြီး တခြားအကြောင်း မရှိ သော
 ကြောင့်ပင်။ အခန့်မသင့်လျှင် အလုပ်ပါ ပြုတ်နိုင်သည်။ meeting room ထဲ
 ရောက်တော့ ကျွန်မ စိတ်ကို တည်ငြိမ်အောင်ထားပြီး သူ့ရှေ့မှာ ဝင်ထိုင်လိုက်သည်။
 မျက်နှာထား တည်တည် နှင့် Singapore လူမျိုး ကိုယ်တော် ချောက် စာရွက်ခေါက်
 တစ်ရွက်ကို ကျွန်မ ရှေ့ ထိုးပေးရင်း "ဒီ invoice ကို မင်း ထုတ်တာလား" စာရွက်
 ခေါက်ကို ကျွန်မ ယူကြည့်မိတော့ ကျွန်မ ထုတ်ထားသည့် မနက်ဖြန် ပို့ရမည့် C.O.D
 (cash on delivery) invoice တစ်စောင်။ "ဟုတ်ပါတယ်" " invoice ထဲက လိပ်စာကို
 မင်း သေချာကြည့်စမ်း moon " "ဟုတ်ကဲ့" "ပို့ရမဲ့ လိပ်စာက HTB လို့ နေရာ
 မျိုး ပို့ရမဲ့ အထက်က ၂ လွှာ ဟုတ်လား" "ဟုတ်ပါတယ်" "ပို့ရမဲ့ material က 5m (၅
 မီတာ) ရှည်တဲ့ aluminium ပြားတွေနော်" "ဟုတ်ကဲ့" "ဒီ material တွေက ရိုးရိုး
 loading လုပ်ရင်တောင် အလွယ်တကူ ကောက်ကွေးသွားနိုင်တာမင်းသိတယ်မို့လား"
 "သိပါတယ်" "သိတယ်ဆို မင်းဘာလို့ ဒီလိုနေရာမျိုးကိုပို့ပေးဖို့ customerနဲ့ သဘော
 တူ လိုက်ရတာလည်း ပြီးတော့ ငါတို့က delivery ကို job site တွေကိုပဲ ပို့ပေး
 တာ။ အခုလို လူနေအိမ်နေရာတွေကို ပို့ပေးခဲတယ်။ ဘာလို့လည်းဆိုတော့ အ
 ရမ်း သတ်ထားရလို့ "Hong Wai ဘာလို့ အလုပ်ပြုတ်သွားရလည်း မင်း မမှတ်မိ
 ဘူးလား" "မှတ်မိပါတယ်" Hong Wai က မကြာသေးခင်ကမှ အလုပ်ပြုတ် သွားသော
 ကျွန်မတို့ရဲ့ driver တစ်ယောက်ပင်။ Hong Wai အလုပ် ပြုတ်သွားရသည်က ဒီလို
 material တွေ delivery လုပ်ရင်း အနည်းငယ် ပျက်ဆီးမှု ဖြစ်သည်။ ဒါကို ဝယ်သူက
 ကျွန်မတို့ driver ကြောင့်ဖြစ်ရတာ။ company က လျော်ပေးဖို့ ပြောတော့ Hong
 Wai ကလည်း company ဘက်က ရပ်တည်ပြီး ခင်ဗျားတို့ပို့ခိုင်းတဲ့နေရာက ပို့ရ
 ဘယ်လို ခက်တဲ့နေရာဖြစ်ကြောင်း ဘယ်လို ဘယ်ညာနဲ့ အဲဒီနေရာမှာဘဲ ဝယ်သူနဲ့
 အချေ အတင် စကားများခဲ့ရာက ပြဿနာက မလိုအပ်ဘဲ အလုပ်ပြုတ်သည်အထိဖြစ်
 ရသည်။ တကယ်တော့ Hong Wai အမှားသည် စေတနာအမှား ပေမဲ့ ကျွန်မတို့
 လောက မှာကတော့ "Customer is always right" ဆိုတာကြီးကို ဖျောက်ဖျက် မရ။
 Hong Wai အလုပ် က ထွက်သွားပြီးတော့ အဲဒီအဖြစ်ကို အခြေခံကာစည်းမျဉ်း တစ်ခု
 ထွက်လာသည်။ အဲဒါကတော့ ဝယ်သူနဲ့ ပို့ပေးဖို့ သဘောတူပြီးရင် ဖြစ်သမျှကို
 အရောင်း ကိုယ်စားလှယ်ကဘဲ တာဝန်ယူဖို့ပင်ဖြစ်သည်။ အခုလည်း manager
 ကျွန်မ ကို ခေါ်တွေ့ခြင်းက ဒီအတွက်ပင်ဖြစ်သည်။

ကျွန်မလည်း ရှည်ရှည်ဝေးဝေး တွေးမနေတော့ဘဲ ကျွန်မ တာဝန်ယူ
 ကြောင်း လက်မှတ် ထိုးလိုက်သည်။ တကယ်တော့ လိပ်စာကို သေသေချာချာ မစစ်
 တာက ကျွန်မ၏ ပေါ့လျော့မှုပင်။ ဒါကြောင့်တာဝန်ယူခဲ့ရပေမဲ့ တကယ်တမ်းတော့
 ကျွန်မ တွေးကြောက်သည်။ တာဝန်ယူတယ်ဆိုတာက ပါးစပ်နဲ့ လက်မှတ်လေး
 တစ်ခုနဲ့တင် မဟုတ်။ တကယ်တမ်းဖြစ်လာခဲ့ရင် material ပျက်ဆီး သွားခဲ့ရင်
 ဝယ်သူက အနည်းငယ်လေး ပျက်ဆီး မှုကိုပင် လက်မခံ။ မယူတော့ ဟု ငြင်းခွဲလျှင်
 material ရဲ့တန်ရာတန်ဖိုးကို လျော်ပေးရမည်က ကျွန်မပင်။ တန်ဖိုးကို ကြည့်လိုက်
 တော့ ကျွန်မ တစ်လစာ နီးပါးပင်။ တကယ်တမ်း လျော်ရပါပြီတဲ့။ Singapore မှာ
 ဆွေမျိုး ညာတ် မရှိသော ကျွန်မ ထမင်းကြမ်းတောင် ယပ်ခပ် စားရဖို့ မမြင်။
 အဲဒီနေ့က အိမ်ပြန်ရောက်တော့ စောစော ထမင်းစားပြီး အခန်းထဲမှာ တစ်ယောက်
 တည်း ကျမ်းစာဖတ် ဆုတောင်းဖို့ ကျွန်မ ပြင်ပါတော့တယ်။ ခလုတ်ထိမှ အမိတ ပေမဲ့
 ဘယ်အမိ ကို ဘယ်လို တ ရမယ်ကိုတော့ ကျွန်မတို့ ခရစ်ယာန်တွေကောင်းကောင်း
 သိပါတယ်။ ကိုယ်အမှုအရာကို ထာဝရ ဘုရား၌အပ်လော့။ ကိုယ်တော်ကို ကိုးစား
 လော့။ သို့ပြုလျှင်စီရင်တော်မူမည်။ (ဆာလံ_ ၃၇: ၅) ကိုယ်တော် ကျွန်မ တို့ကို
 တကယ်ဘဲ ချစ်သနားပါတယ်။ ဆာလံ ၃၇:၅ အားဖြင့် ကိုယ်တော် ကျွန်မ ကိုသွန်သင်

တယ်။ အဲဒီနေ့ ညမှာဘဲ ကျွန်မရဲ့ အမှုအရာကို ကိုယ်တော် လက်တော်ထဲ ယုံယုံကြည်ကြည်ဘဲ ဆပ်ကပ် အပ်နှံပြီး ကျွန်မ အိပ်ရာဝင်ခဲ့တယ်။ နောက်နေ့ နေ့လည်လောက်ထိ customer ဆီက ဖုန်းမလာသေးပါ။ လောကီ လူသား တွေရဲ့ သဘာဝအတိုင်းဘဲ ဆုတောင်း ထားတာတောင် ပူပန်နေခြင်းဟာ ကျွန်မရဲ့ ယုံကြည်ခြင်းအားနည်းမှုကိုပြနေတာပါ။ ညနေ ၄နာရီလောက်ကြတော့ ကျွန်မ မနေနိုင်တော့ဘဲ။ ကျွန်မရဲ့ invoice ကိုသွားရှာကြည့်တော့ ကိုယ်တော် အလွန်ဘဲ ကောင်းမြတ်ပြီး ဂရုကာ ကြီးကြောင်း ကျွန်မ တကယ်ဘဲ လက်တွေ့ ခံစားခဲ့ရပါတယ်။ material တွေပို ပြီးတဲ့အပြင် ဝယ်သူက လက်ငင်းပင် ငွေသားနဲ့ ငွေ ချေထားတာတွေ ရပါတယ်။ cheque နဲ့ ပေးရင်တောင် banking သွင်းရင် return cheque ဖြစ်မှာ စိုးရိမ်ရသေးတယ် မဟုတ်လား။ ကိုယ်တော်ရဲ့ ကောင်းမြတ်ခြင်းက တကယ်ကို အံ့ဩဖွယ်ရာပါ။ ဒါကြောင့် ယုံကြည်သူ ညီအစ်ကိုမောင်နှမ တစ်ယောက်စီတိုင်း ကိုလည်းဘဲ မိမိ၌ရှိတဲ့ ကြီးတဲ့အမှု၊ ငယ်တဲ့ အမှု မှန်သမျှကို ကိုယ်တော်ထံ အပ်နှံ ကြပါ။ ကိုယ်တော်ဟာ ကောင်းမြတ်တဲ့ ဘုရား။ တတ်နိုင်တဲ့ ဘုရား။ တန်ခိုးကြီးသော ဘုရား။ ဂရုကာနဲ့ ချစ်ခြင်းကြီးမားတဲ့ ဘုရား ဖြစ်ကြောင်းကို ဝေမျှရင်းနဲ့ သက်သေခံပါတယ်။ တစ်ယောက်စီတိုင်း ဘုရားသခင်ကောင်းကြီးပေးပါစေ။ အာမင်။ **။ နိဂုံးရာ**

သူတို့၏ ရှင်ဘုရင် ဒါဝိဒ် (David, Their King) ဆရာစောစံအောင်

သူတို့သည် မိမိတို့ ဘုရားသခင် ထာဝရဘုရား၏ အမှုတော်ကို၎င်း၊ သူတို့အဖို့ ဝါပေါ်ထွန်းစေလှူသော ရှင်ဘုရင် ဒါဝိဒ်၏ အမှုတော်ကို၎င်း ဆောင်ရွက်ကြမည် (ယေရု ၃၀:၉)။

သမ္မာကျမ်းစာ၏ အဓိက မဏ္ဍိုင်ပုဂ္ဂိုလ် ပုဂ္ဂိုလ်မှာ ယေရှုခရစ် ဖြစ်သည်။ ယေရှုခရစ်၏ နာမတော်သည် အံ့ဩဘွယ်ဖြစ်သည်။ စာတန်မာနတ်သည် လူတို့အား ခရစ်တော်ကို သိမြင်ရန် မလိုလားဘဲ ဝိညာဉ်မျက်စိကို ဖုံးကွယ်လျက်ရှိ၏။ အံ့ဩဘွယ် ဖြစ်တော်မူသော ခရစ်တော်၏ ဂုဏ်တော်၊ ကြီးမြတ်ခြင်းကို မမြင်တွေ့စေရန် လောက အရာတို့၌ နှစ်မွန်းစေသည် (၂ကော ၄: ၄)။ လူသည် ဝိညာဉ်ရေးရာ အမှောင်၌ မွေးဖွားလာ၍ မိမိ၏ လိုအပ်ချက်အမှန်ကိုပင် မသိနားမလည်ဖြစ်နေရသည်။ သန့်ရှင်းသော ဝိညာဉ်တော်ဘုရား၏ မစလမ်းပြုမှုပြုမှုသာ ကျွန်ုပ်တို့သည် အပြစ်သား ဖြစ်၍ ထိုအပြစ်မှ ကယ်တင်မည့်သူ လိုနေကြောင်းသိလာမည်။ အကယ်စင်စစ် ခရစ်တော်သည် သာလျှင် ကျွန်ုပ်တို့၏ အပြစ်မှကယ်တင်ပေးသောအရှင်ဖြစ်သည်။

ယေရမိ အခန်းကြီး(၃၀)တွင် ပရောဖက်ယေရမိက ဗာပုလုန်၌ ဖမ်းဆီးခံနေရသော သူ၏လူမျိုး ယုဒအမျိုးသားတို့ကို အားပေး နှစ်သိမ့်စကားဆိုထားပါသည်။ သူတို့ လက်ရှိအခြေအနေဆိုးမှ ဘုရားသခင်ကို မြှော်လင့်စရာ ရှိကြောင်း၊ ဘုရားသခင် က သူတို့အား ဘိုးဘေးတို့အား အမွေပေးသော ပြည်တော်သို့ ပြန်လာစေမည့် အချိန်ကာလ ရောက်လိမ့်မည်။ သူတို့၏ ရှင်ဘုရင် ဒါဝိဒ်၏ အမှုတော်ကို ဆောင်ရွက်ရမည်။ သူတို့ ဒုက္ခပေးဒဏ်အလုံးစုံကို ဖယ်ရှားကာ အပြစ်ရှိသော ရန်သူများကို အပြစ်ပေးမည် ဟု ကတိပေးတော်မူခဲ့၏ (၃၀:၃၊ ၈၊ ၉၊ ၁၈)။

ရံဖန်ရံခါ ကျွန်ုပ်တို့သည်လည်း ဘုရား၏ သတိပေးခြင်းကို လျစ်လျူရှုကာ မိမိစိတ်ကြိုက်လမ်းကို လျှောက်လှမ်းခြင်းအားဖြင့် ဘုရား၏ ဆုံးမမှုခံရတတ်သည်။ မိမိတို့ တွေ့ကြုံရသော ပြဿနာ များနှင့်လုံးပန်းကာ ဘုရားသခင် ပြသောလမ်းကို မမြင်နိုင် ဖြစ်ရ တတ်ပါသည်။ ယုဒလူမျိုးများအတွက် မြှော်လင့်စရာ ဣဿရေလ လူမျိုးတို့၏ ဘုရင် ဒါဝိဒ်တည်းဟူသော ခရစ်တော်၊ ကျွန်ုပ်တို့၏ ပြဿနာများကို ဖြေရှင်းပေးနိုင်သော အရှင် ယေရှုကို ကြည့်ရှုရန်လိုပေသည်။ ဣဿရေလလူမျိုးတို့၏ ဘုရင်အဖြစ် ဤ ကမ္ဘာသို့ ကြွလာမည့် အရှင်သည် ကျွန်ုပ်တို့၏ ဘုရင်လည်း ဖြစ်တော်မူပါသည်။ လောက ပြဿနာများ၊ တပ်မက်ခြင်းများ၌ နှစ်မွန်းမနေဘဲ မကြာမီ ကြွတော်မူ ဖြစ်သော ခရစ်တော်ကို မြှော်လင့် စောင့်စားကြပါစို့။ အိုအဖ ကိုယ်တော်သည် ကျွန်ုပ်တို့၏ ခိုလှုံရာ၊ ကျွန်ုပ်တို့၏ ရှင်ဘုရင်ဖြစ်ကြောင်း သိမှတ်ပါ၏(အာမင်)။ ဆရာစောစံအောင်

Jumbo ချစ်လင်းလေး

အကြောင်း တိုက်ဆိုင်လို့ ကလောင်တံလေး တချောင်းရဲ့ အကြောင်းကို တွေးမိတော့ သူဟာ Jumbo လို့ အမည်ပေးခြင်းခံရတဲ့ တရုတ်ပြည်ထုတ် ကော် ball pen လေးတစ်ချောင်းပါ။ သူဟာ မြန်မာပြည်သို့ လူသုံးကုန်ပစ္စည်းတခုအဖြစ်နှင့် အရောင်းစားခံရပြီး သာသနာပြုဆရာကြီးစာပေးရဲ့ ဝယ်ယူခြင်းကို ခံခဲ့ရပါတယ်။ ထိုမှ တဖန် ဆရာကြီးနှင့်အတူ မိုင်ပေါင်းများစွာ ပေးသော မြန်မာပြည်မှ စကားပုဒ် လေးကြောင်း ခရီးစဉ်ဖြင့် ရောက်ရှိနေခြင်းပါ။ တနင်္ဂနွေနေ့တွင် ဝတ်ပြုရန် ဝိမာန်တော်သို့ သွားသော ကျွန်ုပ်အား ဝတ်ပြု ခမ်းမဆောင်ပဲတွင် လူငယ်တဦးထံမှ ဂေါ်မုမု၊ အိုဆုအိုခလေးဟူသည့် နှုတ်ဆက်သံနှင့် အတူ program နှင့် Jumboကို လက်ခံရရှိခဲ့ပါ၏။ ထိုအချိန်မှစ၍ Jumbo

၏ ပိုင်ရှင်အစစ် ကျွန်ုပ်ဖြစ်ခဲ့ရပါ၏။ Jumbo ဟာ ကျွန်ုပ်၏ လုပ်ငန်းများစွာကို တက်ကြွစွာ အကူအညီပေးပါ၏။ အထူးသဖြင့် ဗလာဖြူမှာ စာမူတွေဖြစ်အောင် မရပ်မနားပြေးလွှာ၍ ဘဝပေးကာ ဖန်တီးပေးသူပဲ။ Jumboဟာ မိခင်နိုင်ငံကို စွန့်ပြီး အရောင်းစားခံ ခံရခံရ တိုင်းတပါးကိုရောက်ပြီး နိုင်ငံခြားသား တယောက်၏ လက်ထဲမှာ ထားရာနေ စေရာခိုင်း ခံရသည်ပဲ ဖြစ်ဖြစ်၊ ရှိသည့်နေရာ ဖြစ်သည်ဘဝမှာ ခန္ဓာကြော့ ကိုယ်ရည် စစ်သွားသည်တိုင် သခင်အတွက် ဘဝကို ပေးဆပ်ပြီး ဝမ်းမြောက်စွာ အစေခံရင်း သူ့ဘဝကို နိဂုံးချုပ်ခဲ့ပါ၏။ အခုချိန်မှာ Jumbo ဟာ ကျွန်ုပ်အတွက် ဘာအသုံးမျှ မဝင်တော့ပေမဲ့ သစ္စာရှိစွာ အစေခံခဲ့သည့် သူ့အား အမှတ်တရအဖြစ် မြတ်မြတ်နိုးနိုး သိမ်းထားဆဲပါ။

ထို့အတူ ကျွန်ုပ်တို့ လူသားများ၏ ဘဝမှာလည်း မိမိ၏ သခင်အပေါ် သစ္စာရှိစွာ အစေခံ သင့်ပါ၏။ ကျွန်ုပ်တို့သည် ကော် ball pen ထက် အဆများစွာ မြတ်ကြပါ၏။ ကျွန်ုပ်တို့ အသီးသီးအား မတူညီသော ဆုကျေးဇူးအသီးသီး ပေးထားသည်ကို မြင်တတ်လျှင် မိမိအား ဘုရားသခင်ပေးထားသော ဆုကျေးဇူးမှာ အဘယ်အရာ ဖြစ်သည်ကို တွေ့နိုင်ပါ၏။ ဘုရားသခင်၏ အလိုတော်(သို့) အခွင့်တော်(သို့) အကြံ အစည်တော် တခုမျှ မပါဘဲနှင့် ကျွန်ုပ်တို့ ဘဝသည် အခြေအနေတခုတည်းတွင် ရှိမနေ နိုင်ပါ။ မည်သည့် ဘဝမျိုးမှာဘဲ ရောက်ရောက်၊ မည်ကဲ့သို့ အခြေအနေမျိုးနှင့် ကြုံတွေ့ ရင်ဆိုင်ရပါစေ၊ ပုံဆောင်ခွက် အမျိုးမျိုးနှင့် ပုံဆောင်ရသော်လည်း သခင် အတွက် ရှိသည့်နေရာ ရှိသည့် အတိုင်း ဆားတပွင့်အဖြစ်နှင့် အစေခံမည်ဆိုလျှင် သခင် သည်လည်း ကောင်းကင်ဘုံမှ မှတ်တမ်းတင်နေမည် ဖြစ်သည်။ ချွင်းချက် အနေဖြင့် မျက်မှောက်အချိန်တွင် ကျွန်ုပ်တို့၏ လုပ်ဆောင်ချက်များ တန်ပြန်အကျိုး သက်ရောက်မှု မရှိခဲ့လျှင်တောင် အဆုံးတနေ့ ကောင်းကင်ဘုံ၌ ကျွန်ုပ်တို့အတွက် သခင်သည် ကြိုဆို လက်ကမ်းကာ သာဓုသစ္စာရှိသော ငယ်သားကောင်း၊ သင်သည် အမှုငယ်၌ သစ္စာစောင့်လေပြီ။ များစွာသော အမှုအခွင့်ကို သင်၌ ဝါအပ်ပေးမည် သင်၏ သခင်နှင့်အတူ စည်းစိမ်ကို ဝင်စားလော့ ဟု သင့်အားဆိုပေမည်။ မသိ ၂၅: ၁၄-၂၃

အချိန်မှီ သတိရှိကြရအောင် ရှန်ပန်း

ရှေ့ဦးစွာ အဖဘုရားသခင်ကို ချီးမွမ်းပါတယ်... သခင်စကား စာစောင် ထုတ်ပေးတဲ့ ဆရာကို မင်းအောင်သက်လွင်ကိုလဲ အထူးကျေးဇူးတင်ရှိပါတယ် ...

ဘုရားသခင်ရဲ့ အလိုတော်ကြောင့် စကားပုဒ် ပြန်လည်ရောက်ရှိချိန်မှာ တပြိုင်နက် တည်း စာမူလေး ပါရှိလာအါ ဖတ်လိုက်ရတော့ ရင်ထဲမှာ အတိုင်းမသိ ဝမ်းသာ မိပြီး အဖဘုရားသခင်ကို အကြိမ်ကြိမ်ကျေးဇူးတင်မိပါတယ်။ ကိုယ်တော်ရဲ့ ချစ်ခြင်း မေတ္တာ ကိုလည်း ပိုမိုထိတွေ့ ခံစားမိတယ်။ တဆက်တည်း ကိုယ်တော်ရှင် ဆက်လက် အသုံးခံ တော့မယ်ဆိုတဲ့ အသိ၊ အလင်း ရရှိလာမိတယ်။ ရရှိတဲ့ အဖြေလေး က "အခွန်" ဆိုတဲ့ အမြတ်ငွေ ခေါင်းပုံဖြတ်တဲ့ ကိစ္စဘဲဖြစ်တယ်။ လောက မှာ ပထမ အကြောက်ရဆုံးက "တဏှာ" တဏှာကြောင့် လူတွေ အမည်ပျက်ရ ဂုဏ်သိက္ခာ ကျဆင်းရသလို အမြတ် အခွန်ကလည်း လူ့ဘဝကို နာမည်ပါ သေစေတဲ့ ကိစ္စတစ်ခုပါ။ အခွန်ပေးဆောင် ရတဲ့ ကိစ္စ အားလုံးသိကြပြီးသားပါ။ ကိုယ် ပင်ပင်ပန်းပန်း ရှာသမျှ ၁၀ % ပေးဆောင်ရတဲ့ ကိစ္စ၊ တို့မှာ မရှိလို့လာပြီး အလုပ်လုပ် ရတယ်။ အေးရှင်က ဖြတ်လို့ အချို့သော သူက ၄၀။ အချို့က ၆၀။ အချို့က အေးရှင် ကို မပေးချင်လို့ ကိုယ့် အမိမြေကနေ အတိုးတွေနဲ့ ချေးငှားခဲ့ရတယ်။ အဲဒါ ဟာလည်း ကိုယ်ရမဲ့ဟာ ကိုသုံးရမဲ့ဟာ မှန်သမျှ အခွန်ပေးနေရတဲ့ သဘောဘဲ။ မရှိသော သူများမှာ အေးရှင်ဖိုး ကလည်း ပေးရ ကျန်ရှိတာလေ အိမ်ကို ပိုပို မလောက် ၄တော့ အဆင်ပြေတဲ့ သူတွေဆီက ချေးငှားလို့ ပေးရတော့ အတိုးက ၁၀ တိုးတဲ့ ကံ မိတ်ဆွေတို့ ဘယ်လိုလုပ် နုလန်ထူတော့ မလဲ။ အေးရှင်လည်း ပေးလို့ မကျေသေး အိမ်မှာ ကျန်ခဲ့တဲ့ မိသားစု အတွက်နဲ့ ချေးငှားခဲ့ရတဲ့ အတိုးအရင်းကလဲ မကျေသေး ဟောဒီမှာကလည်း အတိုးက ထပ်ပေးရအုံးမယ်။ တစ်ခါ အလုပ်ရှင်က မကြိုက်လို့ ဘဲဖြစ်ဖြစ်၊ မိမိကလည်း အဆင်မပြေလို့ အလုပ် ထပ်ပြောင်းချင်မယ် ဖြစ်ဖြစ်၊ အေးရှင် ခ ထပ်ပေးရမယ်။ မိမိဟာ မိမိပြောင်းမယ် ဆိုရင်လဲ အေးရှင်ဖိုး မပေးချင်တော့လို့ နီးစပ်ရာ မိတ်ဆွေတွေရဲ့ အကူအညီရယူပြီး ပြောင်းပြန်တော့ အလုပ်ရှာခ ပေး "တစ် လခ" တဲ့ ဘယ်ကမှ မလွတ်တဲ့ အခွန်ပါလားနော်။ အဲဒီလို လုပ်နေတဲ့ လူတွေဟာ အားလုံး မြန်မာ လူမျိုးများ ဖြစ်နေတဲ့ အပြင် ခရစ်ယာန်အမည်ခံ ဘုရားသားသမီးများ ဖြစ်နေတာကို တွေ့ရှိရပါတယ်။ ဒီလိုကိစ္စတွေ မြန်မာပြည်မှာဘဲ ရှိတယ် ထင်ခဲ့ဒါ။ စကားပုဒ် ပိုဆိုးတာ တွေခံရတယ်။ ပညာကြီးလို့ ရာထူးကြီးမယ် ပညာနဲ့လို့ ရာထူး နိမယ် ပညာမရှိလို့ ရာထူး မရှိဘူး။ ဒါပေမဲ့ လူသားအားလုံးဟာ ဒုက္ခသည်တွေဆိုဒါ ခရစ်ယာန်တိုင်း သိရမဲ့ အချက်ဖြစ်တယ်။ ဘယ်မှာလဲ တစ်ဦးနဲ့ တစ်ဦး ရိုင်းပင်းကူညီမှု မိမိတို့ရဲ့ လုပ်ရပ် ပြုမူမှုအပေါ် အခြားသော တိုင်းတပါး လူမျိုးများရဲ့ ကဲ့ရဲ့ ရဲ့ချမှု ကိုလည်း ကြားရှိရပါတယ်။ မိမိလူမျိုးများ အပေါ် အထင်သေးစွာ ပြောဆိုမှု ခံရပေမဲ့ လုပ်ရပ် ကလဲ ဟုတ်နေတော့ ငြိမ်ခံရုံက လွဲပြီး ဘာတတ်နိုင်မှာလဲ။ "တဏှာ" ကိစ္စ မှာလည်း ယုံကြည်သူ ခရစ်ယာန်များသာ အမည်ထွက်သလို၊ ယခု အတိုး၊ အခွန်၊ အမြတ် စားမှုများမှာလဲ

ခရစ်ယာန်များသာ အမည်ထွက်လေ့ရှိနေပါတယ်။ အချို့ သောသူများဆို ဘုရားသခင်ရဲ့ ငွေများနှင့် အရင်း မတည်၍ အတိုးချေးငှားယူသူ ရှိနေပါတယ်။ ဆိုးတဲ့သတင်းများဆိုရင် မြန်မာလူမျိုး ခရစ်ယာန်ဆိုတဲ့ အမည်ဆိုး အစား မြန်မာလူမျိုး ခရစ်ယာန်များဟာ တစ်ဦးနဲ့တစ်ဦး ရိုင်းပင်းကူညီတယ် စည်းလုံး ညီညွတ်တယ် ဆိုတဲ့ သတင်းမွှေးလေးများ ပြန်လည်ရရှိ၍ ဘုရားသခင်ရဲ့ ချစ်ခြင်း မေတ္တာ ပြန်လည်တုံ့ပြန် နိုင်ဖို့ တဦးနဲ့တဦး မေတ္တာရှေ့ ထားပြီး တဦးရဲ့ အခက်အခဲ တစ်ဦး ပိုင်းဝန်း ကူညီရင်း ခရစ်ယာန် သား သမီးများ ပီသအောင် အချိန်မှီပြုပိုင် နေထိုင် သွားကြရအောင်။ ကိုယ်တော်ရှင် ဖွင့်ပေးခဲ့ တစ်ပေါက်တည်းသော တံခါးဝကို အတူ တကွ ဝင်နိုင်ဖို့ အတွက် ခက်ခဲသူများထံမှ အခွန်၊ အမြတ်များနှင့် ကူညီမှုများကို ရပ်တန့်ကာ ရပ်လျက် မေတ္တာနှင့် လျှောက်လှမ်းကြပါစေ။
ချစ်တဲ့ - **ဖွန်ပန်း**

ထိုကြောင့် တရားဆုံးဖြတ်တော်မူရာ ကာလ၌ မတရားသော သူတို့သည် မတည်မနေရကြ ။ မြောင့်မတ်သောသူတို့၏ အပေါင်းအသင်းထဲသို့ လူဆိုးတို့သည် မဝင်ရကြ ။ အကြောင်းမူကား မြောင့်မတ်သော သူတို့၏ ထာဝရဘုရား သိကျွမ်းတော်မူ၏ ။ မတရားသော သူတို့၏ လမ်းသည် ဆုံးရှုံးခြင်းသို့ ရောက်ရလိမ့်သတည်း .. ဆာလံ ၁ : ၅ - ၆

သက်သေခံချက် ဝါးဝါး

စာနဲ့ရေးပြီး သက်သေခံခွင့် ရဘို့ ပြင်ဆင် လမ်းဖွင့် ပေးခဲ့တဲ့ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။ ကျွန်မ သက်သေခံခွင့် ရဘို့အတွက် ဘုရားသခင် ဆီမှာ ဆုတောင်းခဲ့တာ ကြာခဲ့ပြီလေ။ ဘုရားသခင်ဟာ ကျွန်မဘဝမှာ ကျွန်မအတွက် လိုချင်ခဲ့တဲ့ ကျွန်မ တောင့်တခဲ့တဲ့ အရာရာတိုင်းကို အမြဲတမ်း အခမဲ့ ပြင်ဆင် လမ်းဖွင့် ပေးခဲ့ပါတယ်။ ဘာအစွမ်းအစ၊ ဘာအရည်အချင်းမှ ကျွန်မမှာ မရှိခဲ့ပါဘူး။ ဒါပေမဲ့ ခရစ်တော်အားဖြင့် ကျွန်မဟာ သိပ်တန်ဖိုးရှိခဲ့ပါတယ်။ သူဟာ ကျွန်မအတွက် ခိုလှုံရာ မိတ်ဆွေ သူငယ်ချင်း အားကိုးရာ တစ်ယောက်တည်းသော သူပါဘဲ။ သူဟာ ကျွန်မကို အများကြီး ကူညီ လမ်းပြခဲ့တဲ့ အရာတွေထဲကနေ အရမ်းအံ့ဩစရာ ကောင်းလောက် အောင် ကျွန်မကို သူချက်ချင်း အဖြေပေးခဲ့တဲ့ အရာလေး တစ်ခုကို ဒီမှာလာပြီး အလုပ် လုပ်နေတဲ့ သူတွေ အားလုံးအတွက် သက်သေခံချင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်မ ဒီစကားပုံ လာဘို့ စတင်ပြင်ဆင် ခဲ့တာ မေလဆန်းပိုင်း ထဲမှာပါ။ ဒါပေမဲ့ ရည်ရွယ် ချက်ရှိခဲ့တယ်။ စကားပုံ လာနိုင်ဖို့ အတွက် ဟိုးငယ်ငယ် ၁၅ နှစ်လောက်ထိ ကပေါ့ သိပ်တော့ မမှတ်မိတော့ဘူး။ အဲဒီအချိန်က စပြီး ကျွန်မ ဆုတောင်းခဲ့ပါတယ်။ သူ ကူညီ လမ်းပြပြင်ဆင် လမ်းဖွင့်ပေးဖို့ပေါ့။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီအချိန်တုန်း က ကျွန်မတို့ မိသားစုက လှိုင်းတွေထဲမှာ ကူးခတ်ဖြတ်သန်း နေရတဲ့ အချိန်ဆိုတော့ ကျွန်မအတွက်တော့ မဖြစ်နိုင်ဘူး ဆိုတာသိနေခဲ့တယ်လေ။ ဒါပေမဲ့ ကျွန်မ အမြဲတမ်း ဆုတောင်း နေခဲ့ပါတယ်။ ဒီလိုနဲ့ အချိန်တွေကို ဖြတ်သန်းကျော်လွှားရင်း ကျွန်မ အသက် ၂၅ နှစ်မှာ သူ လမ်းဖွင့်ပေးခဲ့ပါတယ်။ ကျွန်မ သူ့ဆီက အဖြေရတဲ့ အချိန် အတိုင်း အဆ မရှိ အရမ်းပျော်ခဲ့တယ်။ ကျွန်မ ဒီစကားပုံလာဖို့ အတွက် စာ စတင် လိုက်တဲ့ အချိန်မှာ ကျွန်မ ဆုတောင်းခဲ့တယ်။ ကိုယ်တော် သမီး စကားပုံမှာ သွားလုပ် ရဖို့ အတွက် စာတင်လိုက်ပြီ။ ဒါကြောင့် သမီးသွားရမဲ့ နေရာ သွားရမဲ့ မိသားစုဟာ သမီး အတွက် အသင့်တော်ဆုံးနဲ့အတူ သမီးလုပ်နိုင်မဲ့ အရာကိုဘဲပေးပါ။ ကိုယ်တော် အလိုရှိတဲ့ မိသားစုဖြစ်ဖို့အတွက် ကိုယ်တော် ကိုယ်တိုင်ဘဲ ရွေးချယ်ပေးပါ။ တကယ် လို့ အဲဒီ နေရာဟာ ကိုယ်တော် အလိုတော် မရှိဘူး။ သမီးနဲ့ မသင့်တော်ဘူး ဆိုရင် ကိုယ်တော် ကိုယ်တိုင်ပဲ ဖျက်သိမ်းပေးပါ ဘုရား။ ဒီအတွက် ပထမဆုံး စာပြန်ကျလာ တဲ့ အရာဟာ ကိုယ်တော် ရွေးချယ်ပေးပြီးသား ဖြစ်တယ်လို့ သမီး ယုံကြည်တယ်။ သမီး မငြင်းဘူး။ သမီးလက်ခံမယ်လို့ ပြောခဲ့တယ်။ မေလ တတိယအပတ်မှာ စာပြန် ကျလာတယ်။ ကျွန်မ မငြင်းခဲ့ပါဘူး။ ဒါပေမဲ့ ဘာအကြောင်းကြောင့်လဲ မသိပါဘူး သူတို့ ဘက်က ပြန်ရပ်သိမ်းသွားခဲ့တယ်။ ကျွန်မ အတွက် မေလကုန်ဖို့ ၁ ပတ်ဘဲ လိုတယ်။ ကျွန်မ ဘာလုပ်လုပ် မြန်မြန်ဆန်ဆန် ဖြစ်ချင်တဲ့ စိတ်ရှိတတ်တယ်။ အဲဒီ တော့ ကျွန်မ စကားပုံလာဘို့ ပြင်ဆင်လုပ်ဆောင် ပေးတဲ့ အစ်မကို ဆုတောင်းပေးဖို့ ပြောခဲ့တယ်။ ဒီနိုင်ငံကို သွားဖို့ ကိုယ်တော် အလိုတော်ရှိခဲ့မယ်ဆိုရင် မေလ မကုန်ခင် မှာ ခွင့်ပြု၍ ဆုတောင်းခံခဲ့ပါတယ်။ သူ့အံ့ဩဖွယ် ပြခဲ့ပါတယ်။ ကျွန်မတို့ ဆုတောင်းတဲ့ အချိန်ဟာ မေလကုန်ဖို့ ၄-၅ ရက်ဘဲ လိုတော့တယ်လေ။ ကျွန်မကို မေလ ၃၁ ရက်နေ့ခက်ဆုံး ရက်လေးမှာ စကားပုံနိုင်ငံသို့ သူကောင်းမွန်စွာ ပို့ဆောင်ခဲ့ပါတယ်။ ကျွန်မ ဒီစကားပုံ ရောက်ပြန်တော့လည်း အားငယ်စိတ် ဝင်မိပြန်တယ်။ အဲဒီအခါ ကျွန်မထပ် ဆုတောင်းတယ်။ ကိုယ်တော် အလိုရှိလို့ ကျွန်မ ဒီစကားပုံ လာနိုင်ခဲ့တာပါ။ ဒါကြောင့် သမီးကို စိတ်ငြိမ်သက် တည်ငြိမ်ခြင်း အခွင့်ပေးပါ။ သမီး သွားလုပ်ရမဲ့ မိသားစုဟာ ခရစ်ယာန် မိသားစုလေးပေးပါ။ ပြီးတော့ Sunday တိုင်း ဘုရားကျောင်း

သွားတဲ့ မိသားစုလေး ပေးပါလို့ တောင်းခဲ့ပါတယ်။ သူ ကျွန်မရဲ့ ဆုတောင်းသံ ကျွန်မ တောင်းလျှောက်မှု တစ်ခုစီတိုင်းကို အတိအကျဘဲ ပေးခဲ့ပါတယ်။ ဒါကြောင့် ဒီမှာ လာပြီး အလုပ်လုပ်တဲ့ သူ ဘယ်သူမဆို ပေါ့နော်။ ကျွန်မ ဘာပြောချင်လဲဆိုတော့ ကျွန်မတို့ ကိုးကွယ် ယုံကြည်တဲ့ ဘုရားဟာ အရာခပ်သိမ်းကို တတ်နိုင်တဲ့ ဘုရား ဖြစ်ပါတယ်။ ကျွန်မတို့ ကိုးကွယ်တဲ့ ဘုရားဟာ နာမ်ဝိညာဉ် ဘုရားဖြစ်လို့ ကျွန်မတို့ မမြင် နိုင်ဘူး။ အဲဒီ အခါ ကျွန်မတို့တွေ တခါတရံမှာ ယုံကြည်ခြင်း အားနည်း တတ်ပါတယ်။ ယော ၁၄:၂၂-၂၅ ကို ဖတ်မယ်ဆိုရင် ကျွန်မတို့ကို ခရစ်တော် အားဖြင့် သူ ကတိပေးထားပါတယ်။ ဒီကျမ်းပိုဒ်လေးကို ဖတ်ပြီး ခွန်အားယူပါ။ ဆုတောင်းပါ။ (ယုံကြည်ခြင်းနဲ့ တောင်းပါ) တကယ် ခံစား ရရှိလာမှာပါ။ ကျွန်မတို့တွေ တခါတရံ သူများ ဆီမှာ အလုပ်လုပ်တော့ အားငယ်တဲ့ အခါတွေ ကြုံတွေ့ရမဲ့ အချိန်တွေ ရှိပါတယ်။ စာအုပ်တစ်အုပ်မှာ ဘာပြောထား သလဲဆိုတော့ ကျွန်မတို့ အသက်တာ ဟာ ပြန်ကြည့်မယ် ဆိုရင် ဖြတ်သန်းကျော်လွှားခဲ့တုန်းက ရရှိခဲ့တဲ့ အတွေ့အကြုံတွေ အားလုံးဟာ ခံစားခဲ့တုန်းက မလွယ်ပေမဲ့ ဘုရားသခင်က တန်ခိုးကြီးသော လက်တော် နှင့် ပို့ဆောင်ပေးတာ ဖြစ်တယ်။ မျက်ရည်ကျ နေရတာတွေ သူတစ်ပါး ရဲ့ နိမ့်ချမှုတွေ ခံနေရ တာတွေ အားလုံးဟာ ဘုရားသခင်က ကျွန်မတို့ကို ပေးတဲ့ တန်ဖိုး မဖြတ်နိုင်တဲ့ အရာတွေ၊ အတွေ့အကြုံတွေဖြစ်တယ်တဲ့။ လူတွေ အနေနဲ့ မထီမဲ့မြင် ပြုချင်လောက် အောင်ဖြစ်ပေမဲ့ ဘုရားသခင်ရှေ့မှာ အဲဒီ အရာအားလုံးဟာ တန်ဖိုး အရှိဆုံး ဖြစ်တယ် လို့ ဆရာကြီးက ပြောပါတယ်။ ဒါကြောင့် ဒီသက်သေခံချက်လေး အားဖြင့် အယောက် စိတ်တိုင်းရဲ့ နှလုံးသား အသက်တာဟာ ဘုရားသခင်နဲ့ သာ၍ တိုးဝင် ဆက်ကပ်ပြီး လုပ်ဆောင်သောသူ ဖြစ်ပါစေလို့ ဆန္ဒပြုရင်း သက်သေခံဝေငှပါတယ်။ **ဝါးဝါး**

ဝိညာဉ်အစာ Polaweh

ကမ္ဘာပေါ်မှာ သက်ရှိများ အားလုံးဟာ အသက်ရှင်နေထိုင် ကျန်းမာလှုပ်ရှား သွားလာနိုင်ဖို့ အစာဆိုတာ လိုအပ်ပါတယ်။ အပင်များ ရှင်သန်ကြီးထွားဖို့ အတွက် လည်း အစာကို လိုအပ်တယ်။ ဒါကြောင့် အစာသည် မရှိမဖြစ် အရေးပါသော အရာ တခုဖြစ်တယ်။ ကိုယ်နှိုင်း၊ ကိုယ့်လူမျိုး၊ ကိုယ့်တိုင်းပြည်အတွက် ဖွံ့ဖြိုးတိုးတက် အောင် သက်ဝင်လုပ်ကိုင် ဆောင်ရွက်နိုင်ဘို့ ခန္ဓာအစာကို လိုအပ်သလို ဘုရားသခင် နိုင်ငံတော် ကျယ်ပြန့်ဖို့ အတွက်နှင့် ထာဝရအသက်ရစေဖို့ ဝိညာဉ်ရဲ့ အစာကိုလည်း လိုအပ်ပါတယ်။ ကျွန်ုပ်တို့ စားသုံးရမည့် ဝိညာဉ်ရဲ့ အစာက ဘာလဲ။ ခေတ် အဆက်ဆက်က တည်ရှိလာပြီ ထာဝရမပြောင်းလဲသော ဘုရားသခင်ရဲ့ နှုတ်ကပတ် တော် ဖြစ်သော သမ္မာကျမ်းစာပါပဲ။ ဒါဟာ ကျွန်မတို့ လူသားတွေ စားသုံးရမဲ့ ဝိညာဉ် ရဲ့ အစာပါ။ ကျွန်ုပ်တို့ နေ့စဉ်ခန္ဓာကိုယ်မှ လိုအပ်တဲ့ ကျန်းမာခြင်း ခွန်အားနှင့် စွမ်းရည် ဖြည့်စွက်ဖို့ရန် အတွက် အစာကို စားသုံးကြပါတယ်။ များများ စားနိုင်ရင် ခွန်အား များများ ရမယ်။ နံနက် စားသုံးနိုင်ရင် ခွန်အားနည်းမယ်။ ဝိညာဉ်ပိုင်း ဆိုင်ရာနှင့် ပတ်သက် လာရင် ဒီလိုပါပဲ။ ဘုရားရဲ့ နှုတ်ကပတ်တော် ဖြစ်တဲ့ သမ္မာ ကျမ်းစာကို များများ ဖတ်မယ် လေ့လာမယ်ဆိုရင် ကျမ်းစာမှာ ပါတဲ့ တရားစကားတွေက ကျွန်ုပ်တို့ အတွက်တာ တလျှောက်လုံးကို အုပ်စိုးမယ်။ သွန်သင်မယ်။ လမ်းပြပို့ဆောင်မယ်။ ထာဝရ အေးချမ်းသော အသက်တာကို ရစေမယ်။ များများ မဖတ်ဘူး၊ မလေ့လာ ဘူးဆိုရင် ကျွန်ုပ်တို့ရဲ့ ဝိညာဉ်ပိုင်းဆိုင်ရာ အားအင် ချိန် လျားပြီး ပွဲကိုင်မဲ့သော လှေငယ်လေး တစင်းလို ဖြစ်သွားပါမယ်။

အရင်က ကျွန်မ ကျောင်းတက်နေတဲ့ အချိန်မှာ မနက်တိုင်း ကျောင်းမသွားခင် အဘိုး ဆရာတော်က ကျွန်မတို့ကို ကျမ်းစာသင်ပေးပါတယ်။ အဲဒီအထဲမှာ သူပြော သွားခဲ့သော စကားလေးတစ်ခုရှိပါတယ်။ ဘာလဲဆိုတော့ သင့်ရဲ့ အသက်တာ အတွက် ကျမ်းစာဖတ်နည်းက သင့်ရဲ့ လက်ရှိ အသက်ထက် မနည်းစေရ။ (ဥပမာ အသက် ၃၀ ဆိုရင် ကျွန်မ ကျမ်းပိုဒ် ၃၀ ဖတ်ရပါမယ်။ များများစားရင် ခွန်အား များများ ရသလို၊ များများ ဖတ်နိုင်ရင် ဝိညာဉ်ခွန်အား များများရရှိမှာပါ။ ကျွန်ုပ်တို့ရဲ့ အသက်တာမှ ခန္ဓာကိုယ်အတွက် စားနေတဲ့ အစာတွေ အသက် ၃၀ ထက်မက ပိုနေပါ တယ်။ ရေသောက်တာနဲ့တင် ပိုနေပါပြီ။ ဒါကြောင့် ကျွန်မတို့ ဝိညာဉ်ရဲ့ အစာ ဖြစ်သော ဘုရားရဲ့ နှုတ်ကပတ်တော် ကိုလည်း ဒီထက်မက အချိန်ယူပြီး များများ ဖတ်ဖို့ လိုအပ်ပါတယ်။ " You have to do it, So do it now". ရှေ့ ဆက် လျှောက်လှမ်းမဲ့ အသက်တာ တလျှောက်မှာ ထူးခြားမှု ရှိလာလိမ့်မယ်ဆိုတာ ခံစား သိရှိလာမှာ ဖြစ်ပါတယ် ။

ကျွန်ုပ်တို့ နေ့စဉ်မှီဝဲသော ခန္ဓာအစာ ဝိညာဉ် အစာတို့၏ ရရှိလာသော အကျိုး ကျေးဇူးက မတူပါဘူး ။ ကျွန်မတို့ ကိုယ်ခန္ဓာအတွက် နေ့စဉ်စားသုံးသော အစာတွေမှ တခါတလေ ဓာတ်မတည့်တာရယ်၊ အစာအိမ်က လက်မခံနိုင်တာရယ်၊ မလတ်ဆတ် တာရယ်နှင့် ယင်နားစာ စားမိတာရယ် အတွက်ကြောင့် ကိုယ့်ကို ဒုက္ခပေးစေတဲ့ အပြင် ရိုးသွား လောက်အောင် ပြန်ပြီးစားချင်စိတ် မရှိတော့ပါဘူး။ ကျွန်မ အစ်ကို တစ် ယောက် ရှိပါတယ်။ တနေ့မှာ သူ အမဲသား စားမိလို့ မူးသွားပြီး ဝမ်းလည်းမသွား၊ အန်လည်း မရနဲ့

သူတော်တော်လေးကို ဒုက္ခရောက်နေပါတယ်။ အဲဒါနဲ့ အစ်မက သူ့ကို ဆန်ဆေးရည်နဲ့ သကြား ရောပြီး သူ့ကို တိုက်လိုက်ပါတယ်။ ခက်အကြာမှာ သူ စားခဲ့သော အစားအာားလုံးကို အန်ထုတ်ပစ်လိုက်တယ်။ အဲဒီအချိန်ကနေ စပြီး သူ အမဲသား မစားတော့ပါဘူး။ သူ့ကို မူးယစ်စေတဲ့ အတွက် ဒါဟာသူ့ အတွက် ရိုးသွားပြီ။ ငြိခဲ့တဲ့ ၂၀၀၈ ခုနှစ်တုန်းက ကျွန်မလည်း ကရင်နှစ်သစ်ကူး သွားလုပ်ဖို့ မြောင်းမြ နယ်မှာ နေတဲ့ သူငယ်ချင်းဆီကို ခရီးထွက်ခဲ့ပါတယ်။ နှစ်သစ်ကူး မရောက်ခင် ၂ ရက် ကြိုပြီး သွားခဲ့ပါတယ်။ အဲဒီအချိန်က ရွာမှာ ဘဲဥ တော်တော်ပေါ်တဲ့ အချိန်ပါ။ ကျွန်မ ရောက်တဲ့ ၂ ရက်အတွင်း ဘဲဥတော်တော် စားခဲ့တယ်။ နောက်နေ့မနက် ၆နာရီ နှစ်သစ်ကူး အစီအစဉ် စ ပါလေရော။ အစီအစဉ် ပြီးခါနီးလေးမှာ ပြဿနာက စပါပြီ။ အဲဒီ အချိန်ကနေစပြီး ကျွန်မ ဝမ်းပျက်ဝမ်းလျောသွားပြီ။ သူငယ်ချင်းက ဝမ်းပိတ်ဆေး ဝယ်တိုက်ပါတယ်။ ဒါပေမဲ့ တရက်လုံးပါပဲ အခြေအနေက ကောင်းမလာပါဘူး။ နောက် တနေ့ မိုးလင်းတော့လဲ ဒီလိုပါပဲ။ အစာ မစားနိုင်တဲ့ အပြင် ရေသောက်ရင်လည်း ပြန်ထွက်သွားပါတယ်။ ခန္ဓာထဲမှာ ရေဓာတ်လည်း မရှိတော့ လူလည်း ခန်းသွားပြီ မျော့မျော့လေးဘဲ ကျန်တော့တယ်။ ဝမ်းပိတ်ဆေးလည်း မတိုးတော့တဲ့အတွက် သူငယ်ချင်း အမေက သူ့ကို ဧကရာဇ်မြစ် သွေးခိုင်းတယ်။ ကျွန်မကို ၃ ခွက် ပြည့်အောင် ဆုတောင်းပေးပြီး တိုက်ပါတယ်။ တဖြည်းဖြည်း ညရောက်တော့ လုံးဝ ပြန်ကောင်းသွားပါတယ်။ အဲဒီတော့မှ ကျွန်မ သိလိုက်တာ ဘဲဥကို အရှိန်လွန်အောင် စားမိတဲ့ အတွက် ကျွန်မကို မူးစေတယ်။ ပတ်ဝန်းကျင်ကိုလည်း စိတ်မူစေခဲ့ပါတယ်။ ချစ်သော မိတ်ဆွေများလည်း ကျွန်မလို မဖြစ်အောင် သတိထားပြီး စားဖို့ လိုအပ်ပါ တယ်။

ဒါပေမဲ့ ကျွန်မတို့ အတွက် မမူးစေတဲ့ အပြင် မရိုးနိုင်တဲ့ တခုတည်းသော အစာက ဘုရားရဲ့ နှုတ်ကပတ်တော် ဖြစ်တဲ့ သမ္မာကျမ်းစာ ပါပဲ။ နေ့စဉ်ဖွဲ့ခြင်း အားဖြင့် ရရှိသော ဝိညာဉ်ခွန်အားနှင့် ထာဝရသော အသက်တာသို့ လျှောက်လှမ်း နိုင်မှာ ဖြစ်ပါတယ်။ Pas 119 : 105 Your word is a lamp to my feet and a light to my path အလင်းမရှိတဲ့ အမှောင်ထုထဲမှာ ခရီးသွားနိုင်တဲ့သူ တယောက်မှ မရှိ ပါဘူး။ အလင်းရှိမှာသာလျှင် ကိုယ်လိုရာ ခရီးကို လျှောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဘုရားရဲ့ နှုတ်ကပတ် တော်ဟာ ကျွန်ုပ်တို့၏ ခြေအတွက် မီးခွက် ဖြစ်စေ ခဲ့သလို ရှေ့ဆက်လျှောက်လှမ်းမဲ့ အသက်တာ တခုအတွက် အလင်းတန်း တခု ဖြစ်ပါတယ်။ ဝိညာဉ်ရဲ့ အစာဖြစ်တဲ့ ဘုရားရဲ့ နှုတ်ကပတ်တော်ကို နေ့စဉ်ဖွဲ့ခြင်းဖြင့် အမှောင်ထု ကနေ လွတ်မြောက်စေခဲ့တယ်။ (ဆာလံ ၁၁၉ : ၁၃၃) အလင်းတန်းတခု အနေဖြင့် ထာဝရ အသက်ရအောင် လမ်းပြပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။ မမူးစေခဲ့ သလို မရိုးနိုင်သော အစာတခုပါ။ များများဖတ်လေ ဝိညာဉ်ခွန်အား များများရလေ။ အသိတရားကြွယ်ဝ လာလေပါ။ ဆာလံ ၁၁၉ : ၁၃၀။ အဘိုးဆရာ ၁ယောက် ကျွန်မကို ပြောဖူးတယ်။ အင်္ဂလိပ်စာ တတ်ချင်ရင် စကားပြောသင်တန်းတက် စရာ မလိုဘူးတဲ့ အင်္ဂလိပ် ကျမ်းစာသာ များများဖတ်ပါ။ သင့်အတွက် အကျိုးရှိစေရမယ်တဲ့။ ကျွန်ုပ်တို့ စားခဲ့ဖူးသော အစာတွေထဲမှာလည်း ပျားသကာထက် ချိုမြိန်သောအစာပါ (ဆာလံ ၁၁၉:၁၃၀)။ လက်ကိုင်အိတ်ထဲမှာ လူတွေနဲ့ ဆက်သွယ်ဖို့ လက်ကိုင်ဖုန်း အမြဲတမ်း ပါခဲ့သလို ထာဝရဘုရားနှင့် ဆက်သွယ်နိုင်ဖို့လဲ သမ္မာကျမ်းစာ အမြဲတမ်း ပါရမှာ ဖြစ်ပါတယ်။ သမ္မာကျမ်းစာလေးက ယေရှုအကြောင်း ပြောတယ်။ မေတ္တာ အကြောင်း ပြောတယ်။ ဝမ်းနည်းမှုကို ဖယ်ပေးပြီး ပျော်ရွှင်မှုကို ပေးတယ်။ ရစေတယ်။ သမ္မာ ကျမ်းစာလေးအတိုင်း အသက်ရှင်သောသူများဖြစ်နိုင်ကြဖို့ လိုအပ်ပါတယ်။ ဝိညာဉ်ရဲ့ အစာဖြစ်သော ဘုရားရဲ့ နှုတ်ကပတ်တော် (သမ္မာကျမ်းစာ) ကို နေ့စဉ် ဖွဲ့ခြင်း အားဖြင့် ရရှိလာသော ဝိညာဉ်ခွန်အားနှင့် အတူ ထာဝရအသက်တာ ခရီးသို့ လျှောက်လှမ်းနိုင်သောသူများ ဖြစ်နိုင်ကြပါစေ။ **Polaweh**

ခရစ်တော်၏ရုပ်ပုံလွှာ-၈ (ဘုရားသခင်၏ ဘုန်းတော်ရောင်ခြည်)

(ဘာသာပြန်) မင်းအောင်သက်လွင်
ထိုသားတော်သည် ဘုရားသခင်၏ ဘုန်းတော်ရောင်ခြည်နှင့်
- - - ပေါပြ ခးဥ။



ဘုရားသခင်၏ ဘုန်းတော်ရောင်ခြည်ဆိုသော စကားစုသည် လူသားများ နားလည် သဘောပေါက်ရန် ခဲယဉ်းသော စကား ဖြစ်သည်။ ဘုန်းတော်ရောင်ခြည် ဆိုသည်မှာ မရှိမဖြစ်သော ဘုရားသခင်၏ သဘော သဘာဝ ဖြစ်သည်။ ထိုအရာသည် ဘုရားက ဘုရားအတွက် ဖန်းဆင်းထားခြင်း ဖြစ်သည်။ ဘုန်းတော်ရောင်ခြည်တွင် လှပ တင့်တယ်ခြင်း၊ တရားမျှတခြင်း၊ ခမ်းနားထည်ဝါခြင်း၊ ကြီးမြတ်ခြင်း၊ တန်ခိုးကြီး ခြင်း၊ ထာဝရ တည်ရှိခြင်း စသည့် ဂုဏ်သတ္တိများ ပါဝင်ပါသည်။ ထိုစကားလုံးသည် ဘုရားသခင်နှင့် နှိုင်းယှဉ်ရန် ဂုဏ်ရည် မတူပါ။ ဓမ္မဟောင်းမှ လူမျိုးတော်၏ ခေါင်း ဆောင်က ကိုယ်တော်ဘုန်းတော်အား ပြတော်မူပါဟု ဆုတောင်းခံခဲ့ပါသည်။ သို့သော် မီးတောက် မီးလျှံများဖြင့် ခမ်းနား ထည်ဝါ လှသော ဘုရားသခင်၏ ဘုန်းတော်

ရောင်ခြည်ကို ဖူးမျှော်မြင်တွေ့ရန် သာမန် အပြစ်ရှိသူ လူသားများ၌ လုံလောက်သည့် ကုသိုလ် သီလ၊ အကျင့် သိက္ခာနှင့် အခွင့် မရှိပါ။ ဘုရားသခင်ကို မျက်ဝါးထင်ထင် မြင်တွေ့သူများသည် အသက် သေဆုံး သွားခဲ့ ရပါသည်။ သနားကြင်နာခြင်းနှင့် သန့်ရှင်း စင်ကြယ်ခြင်းအား ဝတ်ရုံသဖွယ် ဝတ်ခြံ၍ နေမင်းကို ဖယောင်းတိုင် သဖွယ်နှင့် ကြယ်စဉ်တန်းများကို ရတနာ စိန်ကျောက် များ အသွင် မိမိ၏ မကိုဋ် ဦးရစ် တွင် ဆင်မြန်းထားသော ဘုရားသခင်၏ ဘုန်းတော် ရောင်ခြည်ကို လူသားများ မြင်ရန် မထိုက်တန်ပါ။ ယော ခး၁၄ ခမည်းတော်၌ တစ်ပါးတည်းသော သားတော်၏ ဘုန်း ကဲ့သို့ သူ၏ ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။

ခရစ်တော်၏ ဘဝတစ်ခုလုံးက ဘုရားသခင်၏ အဖြစ်တော်ကို လူသားများ အလွယ်တကူ နားလည်သဘောပေါက် သိမြင်စေရန် ပေါ်လွင် ထင်ရှားစေပါသည်။ ခရစ်တော် အားဖြင့်သာ ဘုရားသခင်၏ ဘုန်းတော်ရောင်ခြည်ကို လူသားများ တွေ့မြင် နိုင်ပါသည်။ အပိုလို ၁၅ လက္ခဏာသွား အာကာသယဉ်မှ တပ်မှူး ဂျိမ်းစ်အိုင်ယာဝင် က သတင်းထောက်များအား ရှင်းလင်း ပြောကြားရာတွင် အာကာသယဉ်ထဲမှာ စီးနင်း လိုက်ပါရတာက လက္ခဏာပေါ် ခြေချ လမ်းလျှောက်ရတာလောက် အရသာ မရှိဘူး။ သာမန် လူသား တစ်ယောက်အနေနဲ့ လက္ခဏာပေါ် ခြေချရခြင်းဟာ လူ့က္ခန္ဓာ ဘဝ သမိုင်းမှာ အထူးမြတ်ဆုံး ဖြစ်ရပ်ဖြစ်တယ်။ ဘုရားသခင်ရဲ့ ဘုန်းတော်ရောင်ခြည်ထဲ တိုးဝင် ချဉ်းကပ်ခွင့် ရသလို ခံစားရတယ်ဟု ပြောကြားခဲ့ပါသည်။ သူက ထပ်မံ ဖြည့်စွက် ပြောကြားသည်မှာ ဘုရားသခင်က ကမ္ဘာမြေပေါ် ငါကိုယ်တိုင် ခြေချ လမ်းလျှောက် တာက မင်းတို့ လက္ခဏာပေါ် ခြေချ လမ်းလျှောက်တာထက် ပိုပြီး ခမ်းနား ထယ်ဝါ ပါတယ် ဟုပြောကြား ခဲ့ပါသည်။

အိုး မြတ် ခရစ်သခင် ကျေးဇူးတင် လှစ်ဖော်ပြသော ဘုန်းတော်ရှင်။
(ဝန်ခံချက်။ - ဟန်နရီ ဂရာဇီ ရေးသားသော Radiance of God's Glory အား ဆီလျော်အောင် မြန်မာဘာသာ ပြန်ဆို ပါသည်။) မင်းအောင်သက်လွင်

ကာတွန်း - မင်းအောင်သက်လွင်
(သေတဲ့အထိမိုက်မဲ့သူ)

ရက် တစ်ရက်ကို တိတိကျကျ သတ်မှတ်ပါ အဲဒီနေ့က စပြီး နောက်ထပ် မမိုက်တော့ပါဘူး လို့ ဆုံးဖြတ်ချက်ချပါ တပည့်ကြီး။

အန်ဒါရီလ ၁ ရက်နေ့ပါ ဆရာ

ဘာဖြစ်လို့ အဲဒီနေ့ကို ရွေး ဂုဏာ လဲ တပည့်ကြီး။

အဲဒီနေ့မှာ ကျနော် သေမယ်လို့ ပရောဖက်ပြုဆရာ (ဖေ ၁၆ဆရာ)က ဟောကိန်း ထုတ်ထား လို့ပါ ဆရာကြီး အဟီး ဟီး ဟီး